



Hkai Pyek Hte U

အဲဒီကြွယ်








'Anhte u ni  
Manau Poi sa ga.'  
"Kawk .. Kawk .. Kawk"


‘တို့တွေ မနောင် ပွဲသွားရအောင်’  
‘ကတော့ .. ကတော့ .. ကတော့’



J

'He ... anhte hpe naw  
la rit,rau sa ga'  
Hkai pyek ni tsun ai.  
"Gat .. Gat .. Gat"


‘ဟေး တို့တွေကိုစောင့်ဦး။  
အတူတူသွားရအောင်’ လို့ဘဲတွေကပြောတယ်။  
‘ဂတ် .. ဂတ် .. ဂတ်’



'Nanhte lam hkawm  
lanyan ai gau ngwi  
hkan sa wa rit' U ni tsun ai.  
"Kawk .. Kawk .. Kawk"

‘မင်းတို့ဘဲတွေက လမ်းလျှောက်တာသိပ်နှေးတယ်။  
နောက်ကနေ ဖြည်းဖြည်းလိုက်ခဲ့ကြ’လို့  
ကြက်တွေက ပြောတယ်။  
‘ကတော့ .. ကတော့ .. ကတော့’





Htaw...shawng kaw

Hka kaba le ..

Gara hku rap na.?

"Kawk .. Kawk .. Kawk"

"Kuk .. Lik .. Lik"

‘အို: ရှေ့မှာ ရေပြင်ကျယ်ကြီးပဲ။  
တို့တွေ ဘယ်လိုဖြတ်ကူးကြမလဲ’ လို့  
ကြက်တွေကပြောတယ်။

‘ကတော့..ကတော့..ကုပ်..ကုပ်..အွတ်..အွတ်’



Dai ten hta sha hkai  
pyek ni gaw

"He .. anhte hka  
rap saga."

"Gat .. Gat .. Gat"

‘ဟေး ငါတို့ကူးသွားကြရအောင်’ လို့  
ဘဲတွေကပြောတယ်။  
‘ဂတ် .. ဂတ် .. ဂတ်’



"He .. Anhte hpe mung  
woi rap rit" ngu tsun  
ai shaloi, Hkai Pyek ni gaw  
"nanhte anhte hpe hpa jaw  
na ta" ngu san ai.

Gat..Gat..Gat

‘တို့တွေကိုတစ်ဖက်ကမ်းရောက်အောင်ပို့ပေးပါနော်’ လို့  
ကြက်တွေကပြောတဲ့အခါ ‘ပို့ပေးရင် မင်းတို့က  
ငါတို့ကိုဘာပေးမှာလဲ’ လို့ဘဲတွေကမေးတယ်။


‘ဂတ် .. ဂတ် .. ဂတ်’



“Anhte U ni,  
Nanhte a Hkai Pyek  
di ni hpe hpum  
shakraw ya na ga ai.”

‘မင်းတို့ရဲ့ဘဲဥတွေကို ဝပ်ပေးပါ့မယ်’ လို့  
ကြက်ကပြန်ပြောလိုက်တယ်။





"E, rai sai , rai sai"


"Gai .. woi rap sai yaw"

‘ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါဆို ကူးကြစို့နော်’။



Shanhthe ni yawng  
manau poi de aten  
dep du mat wa ma ai.

ဒီလိုနဲ့ သူတို့တွေအားလုံး  
မနောင်ပွဲကို အချိန်မီရောက်သွားကြတယ်။





ဂျိမ်းဖော စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

